

ဆန်ပျား နှု၊ <hsan bya> 次米，(用簸箕簸出的)碎米
 ဆန်ဖြူ နှု၊ <hsan phi> 反对，作对，对抗
 ဆန်ဖြူ နှု၊ <hsan byu> 白米，精白米
 ဆန်ဖြူကျောက် နှု၊ <hsan byu kyaut> 把糙米碾成精白米的机器
 ဆန်ဖြူကြမ်း နှု၊ <hsan byu gyan> 【植】一种中稻
 ဆန်ဖြူနွဲ့ နှု၊ <hsan byon> 磨米面时剩下的碎米
 ဆန်ဖွပ် က၊ <hsan phut> 舂米
 ဆန်မည့် နှု၊ <hsan hme> 颗粒不饱满的稻粒
 ဆန်မည့် နှု၊ <hsan hmon> 米面
 ဆန်မည့်ခဲ နှု၊ <hsan hmon' ge> 水磨米面制成的扑粉块
 ဆန်မည့် က၊ <hsan hmon> 忧郁，郁郁不乐
 ဆန်ရေပေါး နှု၊ <hsan yei z-ba> 粮食
 ဆန်ရိုး နှု၊ <hsan yo> 米粒
 ဆန်ရိုးဆန်သား နှု၊ <hsan yo: hsan dha> 米粒
 ဆန်ရင်း နှု၊ <hsan yin> (簸出来的)好米，没有碎米的大米： ~ ခုတ်သည်။ 簸米。 / ~ သား 好米
 ဆန်လေ နှု၊ <hsan lei> 【缅医】打嗝、暖气时排出的气
 ဆန်လုံးညို နှု၊ <hsan lon: nyo> 红糙米
 ဆန်လုံးတီး နှု၊ <hsan lon: di> 糙米
 ဆန်လတ် နှု၊ <hsan lat/hs-lat> (簸出来的)二号米
 ဆန်လွတ်နွဲ့ နှု၊ <hsan lut n-nwin> 纯姜黄粉
 ဆန်လွန် က၊ <hsan lun> 违反，违背
 ဆန်လှော် နှု၊ <hsan hlau> 炒米： ~ ရေ 泡炒米的水(缅医用来治呕吐症) / ~ တင်းချို 用炒米做的菜汤
 ဆန်လှန် က၊ <hsan hlan> 反对，反抗，违抗： ဆက်ဆံခံန့် ~ သည်။ 违抗上级的命令。
 ဆန်ဝါ နှု၊ <hsan wa> 霉米
 ဆန်ဝါပေါက် က၊ <hsan wa paut> 稻米发霉
 ဆန်ဝိုင်း က၊ <hsan wain> 用筐箩摇晃分离米中砂石等
 ဆန်သီး နှု၊ <hsan dhi> (神话)没有壳的稻米
 ဆန်အရက် နှု၊ <hsan a-yet> 用米制成的酒
 ဆန်း I နှု၊ <san> 阐陀论(偈陀诗论)，也叫： ~ ကျမ်း
 II က၊ <san> ①月亮渐圆，(年、月、日的)开始： လ ~ သည်။ 一个月开始。 / နှစ် ~ 年初 / လ ~ 月初 ②特殊，新奇，非凡，卓绝，奇特，古怪： တရုတ်အစားအစာက ~ ၏။ 中国的食物很新奇。 ③谬误，不正直，狡猾： တရား ~ လျှင်ရှုံးတတ်သည်။ 行不义则必败。 III ကထ၊ <hsan> 表示“只”，“仅仅”之意，用法相当于“ရှိ”： လူဆိုတာလူနဲ့တူ အောင်နေရတာ။ နေ ~ နေလို့မဖြစ်ဘူး။ 人应当像人一样生活，随便凑合是不行的。
ဆန်း.....က ဝါ <...hsan:...ga> 只，仅仅...，有时也用，
 ဖြစ်ဆန်းက၊ မည်ဆန်းက၊ နေဆန်းက
 ဆန်းကြောင့်ဆန်းကြယ် က၊ <hsan: gyaun' hsan: gye> (诗)

奇特，新颖
 ဆန်းကြယ် က၊ <hsan: kye> 新颖，奇异，新鲜： လက်နက်များ မှာ ~ ပါပေသည်။ 武器新颖。 / တကယ်ဖြစ်ရပ်သည်စိတ်ကူးထက် ပင် ~ ထက်၏။ 现实总要比幻想更奇异。
 ဆန်းဂိုက် နှု၊ <hsan: gain> 阐陀论中表示声调的二、三个字的字组
 ဆန်းစစ် က၊ <hsan: sit> ①检查，分析： ပြဿနာထုတ်ဖော်သော ချာခွာ ~ ပြီးမှမှားမှန်ဆုံးဖြတ်ရ၏။ 应仔细分析以后，再判断正确与错误。 / ~ ဝေဖန်၍ယူသည်။ 批判地吸收。 ②检查 ဆန်းဂိုက်： 是否正确
 ဆန်းထူး က၊ <hsan: htu> 新奇，新颖；特别： ဤဇာတ်လမ်း မှာ ~ လှပေသည်။ 剧情很新颖。
 ဆန်းကျွမ်းပင် နှု၊ <hsan gyu: bin> 【植】茅膏属植物 Drosera
 ဆန်းပြား က၊ <hsan: pya> ①新颖，奇特，古怪： ဆောက်လုပ်ထားပုံအလွန် ~ ၏။ 造型别致。 ②诡异，诡计多端： ~ ပေလိသောမိန်းမ 狡猾的女人
 ဆန်းပြောက် နှု၊ <hsan: pyaut> (诗)奇特，新颖
 ဆန်းသစ် နှု၊ <hsan: thit> 新，新颖： ~ သောလ 新月 / ~ သောအတွေးအခေါ် 革新的思想
 ဆိန် နှု၊ <hsein> 掸邦地方官员
 ဆုန်ဆုန် က၊ <hsan' hson> (诗)红艳艳
 ဆုန်း I နှု၊ <hsan> 朱砂： ~ မှုန် 朱砂 II က၊ <hsan> ①锯开，割开： လှေဖြင့် ~ သည်။ 用锯锯开。 ②剪裁，量裁(衣服)： အင်္ကျီ ~ သည်။ 裁剪衣服。 ③(古)估量，衡量
 ဆုန်းချိန် က၊ <hsan: kyein> (古)估量，测量
 ဆုန်းဆဲ I က၊ <hsan: hsa> (古)考虑，估计 II နှု၊ <hsan: hsa> (古)尺度，范围
 ဆုန်းဆုန်း က၊ <hsan: hson> 猛然地： အမတ် ~ ထွက်သည်။ 勃然大怒。
 ဆပ် I နှု၊ <hsat> ①【植】粟，小米 ②〔印〕先生，主人： ဟုတ်ပါတယ် ~ ။ 是，先生(长官)。 II က၊ <hsat> ①偿还： အကြေး ~ သည်။ 还债。 ②报答： ကျေးဇူး ~ သည်။ 报恩。
 ဆပ်က နှု၊ <hsat ka> = ဆပ်ကပ်
 ဆပ်ကော်မီတီ နှု၊ <hsat kaw mi ti> [英 sub-committee] (委员会下的)小组委员会，小组
 ဆပ်ကော့လပ်ကော့ နှု၊ <hsat kaw' lat kaw> = ဆတ်ကော့လတ်ကော့
 ဆပ်ကုံး နှု၊ <hsat kon> ①细珠项练 ②泡的酸姜丝
 ဆပ်ကုန်းဆပ်ကျင်း က၊ <hsat kon: hsat kyin> (罕)到处
 ဆပ်ကပ် နှု၊ <hsat kat> [英 circus] 马戏，杂技
 ဆပ်ကျား နှု၊ <hsat kya> 若开王朝一公职名
 ဆပ်ကျောင်း နှု၊ <hsat kyaun> 英殖民主义统治时期的警